



ଅଭ୍ୟାସ କେନ୍ଦ୍ର ଓ ଲାଭକାରୀ ପାଠ୍ୟ ଗୁରୁଙ୍କ ଏବଂ ଶିଖିତାକାରୀ
ବିଷୟକୁ ପରିଚ୍ଛନ୍ନ କରିବାକୁ ଉପରେ ଆବଶ୍ୟକ ହେଉଥିଲା ।

୦୯୮୪୦୭୨୨୯୧ | ୦୯୮୪୦୭୨୨୯୮

sarpaymaha@gmail.com
www.facebook.com/Ma.Har201507

ထုတ်ဝေခြင်း	ပထမအကြိမ်
	၆၅၇၈။ ၂၀၂၃ ခုစု
စောင်ရေး	၇၀၀
မျက်နှာဖုံးပန်းချိ	လင်းဝဏ္ဏ
ထုတ်ဝေသူ	ဒေါ်သီမ္မာစီး (၁၁၂၅)
ပုံးပိုင်သူ	ဦးဝင်္ဂီယာပိုင် (နှင့်သင်ပုံးပိုင်-၀၀၄၇၁) ဝျော်ချွော်၏ အမှတ်-၁၉၇-၁၉၆၇ ၃၉-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
စာစစ်	တင်မိခိုင်
စာအုပ်ချုပ်	ကိုယ် (နွော်ချွော်စဉ်စာအုပ်ချုပ်လုပ်ငန်း) ဝျော်ဖြော်ရောဂါ
ဖြန့်ချိရေး	မဟာဓာတ်ပေါင်
တန်ဖိုး	အမှတ်-၁၅၂၊ သေယာဓာတ်၊ ၂-နံပါတ်၊ ဘဝါးလမ်း၊ သယ်နှေ့ကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုံး - ဝျော်ချွော်၏ ၁၉၃၈၊ ဝျော်ချွော်၏ ၁၉၃၈
	၅၀၀၀ ကျော်

ထွန်းတောက်တွင်(သာ်ခဲ့)

ညီ။ ထွန်းတောက်တွင်(သာ်ခဲ့)
ရန်ကုန်၊ မဟာဓာတ်ပေါင်၊ ၂၀၂၃
၁၁၁၀။ ၂၀၁၅ × ၁၂၁၅ စင်တီ
(၁) ညီ



ଓଡ଼ିଶା ଲେଗିସ୍ଲାଟ୍ଯୁର୍ କମିଟି

(ପାତ୍ରବିଧି ଓ ନିଯମାବଳୀ)

ညီနဲ့ပတ်သက်ပြီး များများစားစားတော့ မျှော်လင့်မထားပါဘူး။
အထူးတလည် ပုံစံမျိုးနဲ့လည်း မည့်နှုန်းဆိုချင်ပါဘူး။ ညီရွှေ့စိတ်၊ ညီရွှေ့ဘဝ၊
ညီဖြတ်သန်းခဲ့ရတဲ့ စေတ်စနစ်တွေနဲ့ ညီကိုယ်တိုင် ကြံတွေ့၊ ရင်ဆိုင်၊
ဖြတ်သန်း၊ ကျော်လွှားခဲ့ရတဲ့ အဖြစ်အပျက် အကြောင်းအရာတွေကို ညီနဲ့
ထပ်တူ ပါဝင်စီးများသွားတယ်ဆိုရင် ကျေနပ်ပါတယ်။

ညီဟာ ဘယ်လို မိန်းမစား၊ ညီဟာ ဘယ်လိုအတန်းအစား
ဆိုတာထက် ညီစိတ်၊ ညီဘဝ၊ ညီခုံးဖြတ်ချက်တွေနဲ့ ညီလုပ်ရပ်တွေ
အပေါ် စာနာနားလည်ပေးနိုင်ကြမယ်ဆိုရင် ကျေနပ်ပါတယ်။

တကယ်တော့

ညီဟာ။

မြိမ်းအေးသော ဘဝများ အမြန်ဆုံး ြမ်းအေးကြပါစေ။

ထွန်းတောက်ထွန်း(သချို့)



တိမ်မည်းညီ။

(၂၀၂၂ ခုနှစ်)

ဒုက္ခရာ အဝေးပြီးကားဝင်းကြီးထဲ ညိုရောက်သွားတဲ့အခါမှာတော့
အလုအယက် ခရီးသည်၏နေကြတဲ့ လူကြီး၊ လူငယ်၊ ကလေးအရွယ်
တွေကို အများကြီး တွေ့လိုက်ရတာပါပဲ။ ရူပြင်းခြောက်သွာ့တဲ့ရာသီမို့
သစ်ပင်ရိပ်နည်းလှတဲ့ ကားဝင်းကြီးတစ်ခုလုံး တံလျှပ်တွေ တရှုန်းရှိန်း
ထနေသလို နေ့ခုင်းကြောင်တောင်ကြီး ထီးမပါ၊ ဘာမပါနဲ့ ထထွက်လာမိတဲ့
ညိုကိုယ်ညိုပဲ အပြစ်တင်ရပါတယ်။ ရောင်စုံထီးတစ်လက်အောက်မှာ
ထိုင်ရောင်းနေတဲ့ အချို့ရည်သည်ဆိုက လိမ္မာ့ရည်တစ်ပူလင်း ဝယ်သောက်
မိပြီးနောက်မှာတော့ ခဏာတာ အပူဇေား၊ အမောပြုသလိုလို ဖြစ်သွား
ခဲ့ပါတယ်။

ပြောင်တွေန်းကားစီးရင် ကောင်းမလား၊ မအူပင်ကားပဲ စီးရမလား၊
မြောင်းမြေကားဆို ပိုပြီး အဆင်ပြုမလား၊ ဓရာဝတီတိုင်းအတွင်း ပြီးဆွဲနေတဲ့
ဘယ်ကားမဆို စီးလို့ရတယ်ဆိုတာ သူ ပြောပြထားလို့ ညို သိနေပေမဲ့
တစ်ခါမှ မရောက်ဖူးဘူးဆိုတဲ့ အစိမ်းသက်သက်စိတ်က အရာရာကို
တွန်းဆုတ်တွောဝေစေတာပါပဲ။

“မဲ့အလိုကို သွားချင်လို့ ဘာကားစီးသွားရင် အဆင်ပြုမလဲ အစ်မ”

“**ညောင်တုန်းကား**သာ တက်စီးသွား၊ ခရီးက သိပ်မဝေးဘူး အိုပေမဲ့ နှစ်ထောင်တော့ ပေးရလိမ့်မယ်၊ ကားလက်မှတ် ကြိုဖြတ်စရာ မလိုဘူး၊ ကားပေါ်ရောက်မှ ဆင်းမယ့်နေရာပြောပြီး ကားခပေးလိုက်လည်း ရတယ်”

အချို့ရည်သည် ရဲ့စကားကို ရောင်းညိုတ်ပြီးပြလိုက်ရင်းကပဲ ညောင်တုန်းကားတွေရှိရာတော် ထွက်လာခဲ့မိပါတယ်။ လူခေါ်နေဆဲဖြစ်တဲ့ ကားနားကို ညိုရောက်သွားတဲ့အခါမှာတော့ သွားချင်တဲ့နေရာကို သေချာ ပြောပြပြီး ကားပေါ်က ခံအလွတ်တံ့ခါမှာ အသာအယာ ဝင်ထိုင်လိုက်မိ တာပါပဲ။ နေ့လယ်နေ့ခုံးအချို့နှင့် ပူလောင်အိုက်စပ်လွန်းတဲ့ ကားပေါ်မှာ တော့ ခရီးသည် သုံးပုံတစ်ပုံလောက်သာ ရှိနေပါတယ်။ ချွေးသီးချွေးပေါက် ကျေတဲ့အထိ ပူလောင်အိုက်စပ်ခြင်းရဲ့ဒဏ်ကို နာရီဝိုက်လောက် ခံလိုက်ရှုံး နောက်မှာတော့ ကား စထွက်တာပါပဲ။ တရိပ်ရိပ် ပြီးနေတဲ့ လမ်းဘေးက ရူခင်းတွေကို မကြည့်အားလောက်အောင် ကိုယ့်အပူနဲ့ကိုယ် အောက်ပေါ်နေဆဲ ညီကြတော့ လက်ကျွန်လိမ္မာ်ရည်ပူလင်းကို ကုန်တဲ့ထိ ထပ်သောက် ဖြစ်ပြန်ပါတယ်။ ခဏအကြာမှာပဲ တီးလုံးသံတွဲခုက္ခာကို ကြားသလိုလို ဖြစ်လာ တဲ့အတွက် လက်ခွဲအိတ်ထဲက ဖုန်းကိုထုတ်ပြီး နားထောင်လိုက်တယ်။

“ဟယ်လို ညိုလား၊ ကိုကိုအောင်ပါ၊ အခု ဘယ်ရောက်နေပြီလ ညီ”

“ခုမှ လိုင်သာယာကျော်ရုံပဲ ရှိသေးတယ်လေ”

“**ထွော်**၊ သိပ်မစီးရပါဘူး၊ အလွန်နဲ့ဗုံး နာရီဝိုက်ပဲ၊ ကိုယ် ပြောထား သလို ကျော်စံဆီဆိုင်အလွန် လမ်းခံ့ရောက်တာနဲ့ ဆင်းနော်၊ ကားဆရာကို ကြိုပြောထား၊ ထမင်းရော စားပြီးပြီလား”

“ထမင်းက စားပြီးပါပြီ၊ လမ်းခံ့မှာ လာကြို့နေနော်၊ ညီ့ မလာ တတ်ဘူး၊ ဖုန်းသောကလည်း ကုန်တော့မယ်၊ စိတ်ညွစ်တယ် အဟုတ်ပဲ”

“ညီ့ဖုန်းထဲကို ဖုန်းသောလှမ်းပို့ထားလိုက်မယ်၊ ဘာမှ မပူနဲ့၊ ဆင်းမယ့်နေရာရောက်ရင်သာ ကိုယ့်ဆီဖုန်းဆက်၊ ကိုယ်ထွက်လာခဲ့မယ်၊ ဟုတ်ပြီလားညီ့”

“ဟုတ်ကဲ့”

သူ့ဘက်က ဖုန်းချွားပြီးနောက်မှာတော့ ညီလည်း အားရှိ သလိုလို ဖြစ်သွားရပြန်ပါတယ်။ ညီ့ဖုန်းထဲကို ဘေးေးထောင် ဝင်လာတဲ့

အခါမှာတော့ သက်ပြင်းရည်တစ်ချက် ချရင်းကပဲ လမ်းဘေးက ရှုခင်းတရီးကို ငေးကြည့်ဖြစ်ပါတယ်။ မြို့ပြနယ်နိမိတ် ကျော်လွန်စပြုလာခဲ့ပြီ ဖြစ်ပေမဲ့ မြို့ပြရဲအင့်အသက် အကြောင်းအကျွန်တွေကြောင့် မြင်ရသမျှ ရှုခင်းတွေက ညီအပူမီးကို ဗြိမ်းအေးမှု မပေးနိုင်သေးပါဘူး။ မပေးနိုင်တာ ထက် ညီကိုယ်တိုင် လက်ရှိကြုံတွေနေရတဲ့ သောကမီးကြောင့် အပူလုံး ဆောင့်နေတာလို့ပြောရင် ပိုမျိန်ပါလိမ့်မယ်။ ဒီလိုပါပဲလေ။ ဘဝဆိုတာ ဘကုန်းနဲ့ဝလုံး ပေါင်းစပ်ထားတဲ့ စာလုံးနှစ်လုံးမို့သာပေါ့။ မဟုတ်လို့ကတော့။

“အခု ဘယ်ရောက်နေပြီလဲ”

တီးလုံးသံကြောင့် ညီ့အတွေးစ ပြတ်တောက်ခဲ့ရပြီး လက်ခွဲအိတ် ထဲက ဖုန်းကိုထုတ်၊ သူပြောတာ နားထောင်၊ လမ်းဘေးဝယာကို အကဲခတ် ရှင်းကပဲ ပြန်ဖြေရပြန်ပါတယ်။

“ဧရာဝတီတိုင်းက ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်တော့ မြင်နေရပြီ”

“ဒါဆိုရင် မကြောတော့ပါဘူး၊ ရောက်တော့မှာပါ၊ လမ်းဆုံးမှာ ကိုယ် ထွက်စောင့်နေမယ်လေ၊ ဆီဆိုင်ကျော်တာနဲ့ ကားဆရာကိုပြောပြီး ညီ့ ဆင်းလာခဲ့”

“ဟုတ်ကဲ့”

ညီ့ ဆင်းလာခဲ့တဲ့။

ညီ့ တကယ် ဆင်းလာမှာပါ ကိုကိုအောင်။ ရှုက်ချုံတဲ့ပဲစံနဲ့ ယောက်တောင်ကြောင်တောင် ဖြစ်နေမယ့် ညီ့ တကယ် ဆင်းလာရတော့မှာ ပေါ့နော်။ မက်ဆင်ရှာထဲမှာ ပြောထားသလို ဖြစ်ပါစေလိုပဲ ညီ့ ဆုတော်း ပါတယ်။ ဘဝခုက္ခာအပေါင်းကို ငွေးသောင်းနဲ့ မဖြေရှင်းနိုင်ဘူးဆိုတာ သေချာသိပေမဲ့ ကူရာကယ်ရာမဲ့သလို ဖြစ်နေတဲ့အချိန်မှာ ငွေးသောင်း ဆိုတာ အတိုင်းအတာတစ်ခုထိ အရေးပါနေမှာပဲ မဟုတ်လား ကိုကိုအောင်။ ကံကြွားလောင်အိမ်ထဲမှာ ပိတ်မိသလိုဖြစ်နေတဲ့ အသက်သုံးဆယ်ကော် မိန်းမတစ်ယောက်အနေနဲ့ သူစိမ်းတစ်ယောက်ပေးလာမယ့် ငွေကြားဆိုတာ တစ်ပတ်ဆယ်ရက်မက အသက်ရှင်ရေးအတွက် လုံးလောက်နေပြန်တော့

အရှက်သီက္ခာကို ခဝါခြား ရောက်လာရတော့မှာပေါ့ ကိုကိုအောင်။
မမှားခံ ရှိကုန်ပြန်နိုင်ဖို့အရေး အဆင်ပြေပြေလေး ဖြစ်ပါစေလိုပဲ
ညီး ဆုတောင်းပါတယ် ကိုကိုအောင်ရယ်။

“ဆီဆိုင်အကျောက် လမ်းခုရောက်တော့မယ်၊ ဟိုအစ်မ ဆင်းဖို့
ပြင်ထား”

ကားစပယ်ယာကောင်လေးရဲ့ အသံကြောင့် အတွေးစတွေ
ပြတ်တောက်သွားပြန်တဲ့ညီလည်း ကားခနှစ်တောင် ထုတ်ပေးရင်း ဆင်းဖို့
ပြင်ရပါတယ်။ ကားပေါ်ကနေပြီး ကပျာကယာ ဆင်းလာတဲ့ ညီးကို အပြို့
မျက်နှာနဲ့ ကြိုဆိုနေသူကတော့ ကိုကိုအောင်ပါပဲ။ အရပ် မနိမ့်မမြင့်၊
ကိုယ်လုံးကိုယ်ပေါက် ခပ်တောင့်တောင့်၊ အသားညီညိုနဲ့ အသက်သုံးဆယ်
ကျော်အချွဲယ် ကုလားဆင် ကိုကိုအောင်ကတော့ မက်ဆင်ရှာမှာ မြင်ဖူးထား
တာထက် ဂိုပြီး ကြည့်ကောင်းနေသလိုလိုပါပဲ။ သူ ခေါ်ဆောင်ရာ
လမ်းအတိုင်း နေပူကျွဲကျွဲကြီးမှာ သူနဲ့အတူ လိုက်ပါလာရင်း သလုံး၊
ကျောက်စရစ်ပုံတွေကို ကျော်လွန်ခဲ့ပြီးနောက်မှာတော့ သစ်ပင်ချုပင်တွေရဲ့
ကြားမှာ တစ်စွန်းတစ်စွဲနေတဲ့ သဘော်တစ်စီးကို မြင်လိုက်ရတာပါပဲ။

မရာဝတီရဲ့ မြစ်လက်တက်ဖြစ်ပုံရတဲ့ ညီးဘက်က အမျိုးအမည်
မသိသေးတဲ့ မြစ်ငယ်တစ်စွင်းရဲ့ကမ်းစပ်မှာ ရပ်နားထားတဲ့ ဆီတင်သဘော်
တစ်စီးကတော့ တိတ်ဆိုတ်ခြားကိုစပ်စွာနဲ့ပဲ ညီတို့နှစ်ယောက်ကို ကြိုဆို
ပါတယ်။ ကမ်းစပ်နဲ့သဘော်ဘုန်းပတ်ကို တွဲခင်းထားတဲ့ ကုန်းပေါင်
သစ်သားပြား အတိုင်း လူပိစိလှပ်စိ၊ တုန်တုန်ယင်ယင်နဲ့လျောက်ရင်း
သဘောပေါ်ရောက်မှ ညီး သက်ပြင်းချုရတာပါ။ မွန်းလွှာတစ်နာရီအချိန်
လောက် ရှိနေပြီဖြစ်ပေမဲ့ မြစ်ပြင်ကို တိုက်ခတ်လာတဲ့ လေပြည့်လေည်း
တွေကြောင့် သဘော်ပေါ် မှာတော့ သိပ်မယူဘူးလိုပဲ ပြောရပါမယ်။ မြစ်ထဲမှာ
တော့ တစ်စီးတလေ ဖြတ်သန်းမောင်းနှင်သွားတဲ့ ပဲချိတ်၊ သမွန်တွေကို
မြင်နေရပါတယ်။

“သဘောက စက်ပျက်နေလို့ ရပ်ထားရတာ ကြာပြီ၊ သဘော်
တစ်စီးလုံးမှာ လောလောဆယ်တော့ ကိုယ်တစ်ယောက်ပဲ ရှိတာလေ၊
ကိုယ်က ဒီသဘော်ရဲ့ စက်ပြင်ဆရာပါ၊ စိတ်အေးလက်အေးသာနာ၊ ညီး
ဘာမှမယူနဲ့၊ ဟုတ်ပြီလား၊ ဟင်း ဟင်း ဟင်း”

ခပ်ပြုးပြုး မျက်နှာပေါက်နဲ့ ပြောလာတဲ့ ကိုကိုအောင့်ကိုကြည့်ရင်း

ညီဘက်က ဘာတစ်ခုနဲ့မျှ ပြန်မပြောဖြစ်ခဲ့ပါဘူး၊ မျက်လွှာကို အသာချ
ြိမ်ကျသွားမိတော့တာပါပဲ။

အနည်းငယ်ပြည့်တင်းပြီး အရေးအကြောင်းတချို့ ပေါ်ခါစ မျက်နှာ
တစ်ခုဟာ အပေါ်စားမိတ်ကပ် တင်လိုက်တိုင်း ချေးပြန်ဖြုပြုလာတဲ့အတွက်
တင်းကျပ်နေတဲ့ စိတ်တစ်ခုကို ပလတ်စတစ်ယပ်တောင်ရဲ့ အကူအညီနဲ့
တဖျပ်ဖျပ်ခတ်ရင်း ဖြေလျှော့ရတာပါပဲ။ ချေးတိတ်စပြုလာတဲ့အခါမှာတော့
အသားနဲ့ရောင် ကရင်ပတ်နဲ့ မျက်နှာကို နာနာတို့ ပန်နဲ့ဖျော့ဖျော့ နှုတ်ခမ်းနဲ့
ကို နောက်တစ်ကျော့ ထပ်ဆိုး မျက်ခုံးဆွဲကြောင်း ညီး၊ မညီကြည့်ပြီး
အဆင်သင့်ထုတ်ထားတဲ့ ရန်ကုန်ရှိက် မရန်းစွေ့ရောင် ပါတိတ်ဝင်းဆက်ကို
ဝတ်ဖြစ်သွားပါတယ်။ မိတ်ကပ်လိမ်းထားတာ သိပ်များ သိသာနေမလား။
နှုတ်ခမ်းနဲ့ အရောင်က ဖျော့တော့နေသလား။ မျက်ခုံးဆွဲကြောင်းက သိပ်ပြီး
ထင်ရှုး နေသလား။ လက်ရှိ ပြင်ဆင်ထားသမျှ ပင်ကိုရပ်ခံ မဆိုးလှတဲ့
အသက် သုံးဆယ်ကျော် မိန်းမတစ်ယောက်အနေနဲ့ နေ့ခင်းဘက်ကြီး
ပြုးတူးပြတဲ့များ ဖြစ်နေမလားဆုံးပြီး စိတ်ဗျာများရတာလည်း အမှန်ပါပဲ။
အရင် အခါတွေလိုပဲ စိတ်အလိုမကျော်ပြင်းများစွာနဲ့ မှန်ရော့က စွာပြန်တော့
အဆီပြင် ထစပြုလာတဲ့ အချိုးအစားကိုပဲ နှာခေါင်းရှုံးမိရပါတယ်။

‘မနက်ဖြန် မနက်ကိုးနာရီလောက် တာမွေးလိမ့်တိုင်က စောင့်’
ဆိုတဲ့ ဖုန်းမက်ဆွဲကို သေချာအောင် ထပ်ဖတ်ပြီး ပိုက်ဆံအီတ်ကို ဖွင့်
ကြည့်လိုက်တဲ့အခါမှာတော့ တစ်တောင်တန် သုံးရှုက်က ပပ်နွမ်းနွမ်းပုံစံ
တွေနဲ့ပဲ ညီးကို လျှောင်ပြောင်နေသလိုလို။ ဒီကြေားထဲ ပိုက်က ဆာလာ
ပြန်တော့ မီးဖို့ချောင်ထဲဝင်ပြီး ကော်မီးမှတ်တစ်ရွက်နဲ့ ကိုတ်ခြောက်သုံးလေးခုကို
စားလိုက်တယ်။ သမီးကြော်ထားပုံရတဲ့ ဆီနည်းနည်းနဲ့ ပဲပြုတ်တောင်မပါတဲ့
ထမင်းကြော်ဝါဝါတွေက ညီ့ကို စားချင်စိတ် မဖြစ်ပေါ်စေဘာ
သေချာပါတယ်။ အဲဒီနောက်မှာတော့ ဘုရားစင်ရော့သွားပြီး ဦးသုံးကြိမ်ချာ
ဘုရားပန်း နွမ်းနေတာကို စိတ်အလိုမကျော်ဖြစ်ရာ အိမ်လာခနဲ့ ဆန်း ဆီး
ဆားအတွက် ပူရ၊ သက်ပြင်းရည်တစ်ချက် ချလိုက်ပြီး လက်ဆွဲအီတ်ထဲ
ဖုန်းနဲ့ပိုက်ဆံအီတ်ကိုထည့် ဒေါက်ဖိန်ပို့အနက်ကို ကောက်စီးရင်းကပဲ

လမ်းထိပ် ကားမှတ်တိုင်ရှိရာဘက် ထွက်လာခဲ့ပါတယ်။

ချွဲပြည်သာကနေ YBS-65 စီးပြီး တာမွေ့လီမှတ်တိုင် ရောက်တဲ့အခါမှာတော့ ဦးကိုထွေး ရောက်အလာကို နာရီဝက်လောက် ထပ်စောင့်ရပါသေးတယ်။ ဆုံးနောကျ နေရာတစ်ခုကို ထုံးစံအတိုင်း ရောက် သွားခဲ့ပြီးမှ ထုံးစံအတိုင်း သက်ပြင်းတစ်ချက် ခိုးချရတာမျိုးပါ။ ဘာပဲဖြစ်ဖြစ် အချိန်အတိုင်းအတာတစ်ခု ကြာသွားခဲ့ပြီးနောက်မှာတော့

“နောက်တစ်ခါ ဆုံ့ဖို့ဆိုတာ မသေချာတော့ဘူး အညီ။ လက်ရှိ ဆောက်နေတဲ့ ဆီဆိုင်က ပြီးသလောက်နီးပါး ဖြစ်နေပြီးဆိုတော့ တဗ္ဗား နေရာကို ပြောင်းရဖို့ သေချာတယ်၊ ဘယ်နေရာ၊ ဘယ်အချိန် ပြောင်းရမလဲ ဆိုတာကတော့ သူငြေားကိုယ်တိုင် မပြောသေးဘူး၊ စကားအသွားအလာ အရတော့ မကေားတိုင်းလား၊ စစ်ကိုင်းတိုင်းလား တစ်ခုခုပဲ၊ သေချာရင် အစ်ကို မက်ဆေ့ပို့လိုက်မယ်လေ၊ အညီလာနိုင်ရင် လာခဲ့ပေါ့၊ ဒါပေမဲ့ လက်ရှိ အခြေအနေအရရတော့ နှစ်ယောက်စလုံးအတွက် မလွယ်သေးဘူး ဆိုတာ အစ်ကို သိနေပါတယ် အညီရယ်”

စိတ်မကောင်းတဲ့ပုံဟန်၊ ဝမ်းနည်းနာကျင်နေတဲ့အသံနဲ့ ပြောလာတဲ့ ဦးကိုထွေးရဲ့ မျက်နှာပေါက်ကိုကြည့်ပြီး ညီးရင်ထဲမှာ ဘာခံစားချက်မှ ဖြစ်ပေါ် မလာတာ အမှန်ပါပဲ။ သူ ပေးထားတဲ့ ငွေးပေးသောင်းဟာ နောက်ဆုံး လက်ဆောင် ဖြစ်နိုင်သလို့ ခါတိုင်းရနောကျ သုံးသောင်းထက်ပိုတဲ့ အသိ မျိုးသာ ညီးစိတ်ထဲမှာ ကြီးစိုးနေတာမျိုးပါ။ အသားညီးညီး၊ အရပ် မနိမ့် မမြင့်၊ ရပ်ခံကြမ်းကြမ်းနဲ့ ဝဖြီးနေတဲ့ သူကတော့ အသက်လေးဆယ်ကျော် အရွယ်နဲ့မလိုက်အောင် နာကျင်ကြောကွဲပြနေတာမျိုးပါ။

“အညီး ပြန်ရတော့မလား အစ်ကို၊ အစ်ကို ဆက်နေချင်သေးလား”

ညီးစကားကြောင့် အသိဝင်လာပုံရတဲ့သူဟာ လက်ရှိခံစားချက်ကို မေ့သွားပုံရပြီး၊ သူ့ထုံးစံအတိုင်း အလုပ်ကိစ္စအတွက် အာရုံပြောင်းသွားပုံ ရပါတယ်။ အနေးထဲက နံရုံကပ်နာရီဆီ အကြည့်ရောက်သွားခဲ့ပြီး လူပ်လူပ် ရှားရှား ဖြစ်သွားခဲ့ပါတယ်။ အချိန်ကတော့ ဉာဏ်လေးနာရီ ထိုးလုထိုးခင်ပါ။ တကယ်တော့ သန်လျင်ဘက်က ဆေးလုံးကြီးစွာမှာ တာဝန်ကျနေတဲ့သူနဲ့ ချွဲပြည်သာမှာနေတဲ့ ညီးအတွက် တာမွေ့လီမှတ်တိုင်ဆိုတာ ဆုံးရပ်စန်း တစ်ခုပါ။ ဒီမှတ်တိုင်ကနေ YBS-95 ကိုစီးပြီး သန်လျင်ဘက် သူ ပြန်နိုင် သလို့ YBS-65 ကိုစီးပြီး ချွဲပြည်သာဘက် ညီး ပြန်နိုင်တာမျိုးပါ။

အမှန်တော့ ရိုးရိုးဘွဲ့တစ်ခုသာရပြီး သူတွေးရဲ့ လူယုံလိုလို၊ မန်နေဂျာ လိုလို ဖြစ်နေတဲ့သူဟာ ခံစားချက်ကို အချိန်တွေအကြာကြီး ရှုံးတန်းတင် တတ်သူ မဟုတ်မှန်း ညီ့ ရိုပ်မိပါတယ်။ သူနဲ့ပတ်သက်တဲ့ ခြောက်လတာ ကာလအတွင်း သူ့အမှုအကျင့်တရှိနဲ့ စိတ်သဘောထားကို အနုလ္လားအပါး လေ့လာခွင့် ရဲ့ခဲ့တဲ့အတွက် ခွဲခွာခါး ဘယ်လိုပဲ အလွမ်းသယ်ပြုပြီ၊ သူ ခံစားရလည်း ခဏပါပဲ။ ဘဝအတွေအကြံအရာ၊ ပေးလာတဲ့ အခြေအနေ အရ နေရာအသစ်၊ အလုပ်အသစ်မှာ တစ်စုံတစ်ယောက်နဲ့ ထပ်ပြီး ပျော်ဝင်းမယ်ဆိုတာ သေချာသလောက်ပါပဲ။ သေချာလောက်တဲ့ထိ အိမ်ထောင်မရှိသေးတဲ့ လူပျို့ကြီးတစ်ယောက်အနေနဲ့၊ သူ အလိုရှိမှသာ ညီ့ဆီ မက်ဆောပို့ပြီး လုမ်းခေါ်တတ်တာမျိုးပါ။ ဘာပဲဖြစ်ဖြစ်၊ တရှို့ လူတွေလို မက်ဆောပို့ပြီး အလွမ်းစကားတွေ မဆိုတတ်တဲ့ သူဟာ ညီ့အတွက် စွဲမက်စရာ ကောင်းနေတာမျိုး မဟုတ်ပေမဲ့ စားဝတ်နေရေး အတွက် အသက်ဝဝ ရှုံးရတဲ့ရက်တွေ များခဲ့တာတော့ အမှန်ပါပဲ။

“ကဲ၊ အစ်ကို ပြန်မယ် အညီ”

သူစကားကို ထောက်ခံတဲ့အနေနဲ့ ခေါင်းညီတ်အသိအမှတ်ပြုရုံ ကလွှဲပြီး ဘာတစ်ခွန်းမှ ညီ့ ထပ်မပြောဖြစ်ပါဘူး။ ညီ့ကိုယ်ညီ့ပဲ သပ်သပ် ရပ်ရပ်ဖြစ်အောင် ပြင်ရဆင်ရပါတယ်။ တည်းခိုခန်းကနေ နှစ်ယောက်အတူ ဆင်းခဲ့ကြရင်း သန်လျင်ကားပေါ် သူ တက်သွားတဲ့အခါမှာတော့ ညီ့လည်း စိတ်လက်ပေါ့ပါးစွာနဲ့ပဲ မီးပိုင့်အနားမှာ အံခဲ့နေကြတဲ့ ခိုတွေကို အစာ ဝယ်ကျွေးဖြစ်ပါတယ်။ ညီ့ရှင်ထဲမှာတော့

‘အစာကျွေးသူရှိနဲ့ အစာဝရတဲ့ ဘဝမျိုး မရောက်ပါစေနဲ့ ခိုကေား တို့ရော အစာရောစာ ပေါ်များတဲ့ နေရာမှာပဲ ရိုးသားစွာ အစာ ရှာနိုင်ကြ ပါစေ၊ ပင်ကိုသာဝအရ ညည်းပြရတဲ့ အဖြစ်မျိုး ကင်းဝေးကြပါစေ၊ ပေတစ်ရာပေါ် အစာကောက်ရင်း ဓန္တာပျောက်ရတဲ့အဖြစ်မျိုးလည်း ကင်းဝေးကြပါစေ၊ ယုတ်နိမ့်တဲ့ တိရှိနှုန်းဘဝ ဘယ်သောအခါမှ မရောက်ကြပါစေနဲ့’ လို့ပဲ ဆုတောင်း ဖြစ်ခဲ့ပါတယ်။

သို့

ညီမိမိခင်

အမှတ် (xxx)

နှစ်စံပယ်လမ်း၊ အမှတ် (xxx) ရပ်ကွက်၊

ရွှေပြည်သာမြို့နယ်၊

ရန်ကုန်၊ မြန်မာ။

အဖြူရောင် စာအိတ်ပေါ်မှာ အဂ်လိပ်လို ရိုက်နှစ်ထားတဲ့
ကွန်ပျူးတာစာလုံးတွေကြောင့် ညီလည်း အဲ့သွေးရပါတယ်။ လိပ်မှုထား
တာကတော့ လွှာနဲ့တဲ့ ရှစ်နှစ်လောက်က ညီတို့မိသားစဲ ငါးနေ့နဲ့လူးတဲ့
အိမ်လိပ်စာ အဟောင်းပါ။ အိမ်ရှင်ကိုယ်တိုင် လက်ရှိနေရာထိ လာပေး
သွားတဲ့အတွက် ညီ့လက်ထဲ ရောက်လာရတာပါ။ ဒါပေမဲ့ စာအိတ် နောက်
ကျောက သိန်းသန်းမောင်၊ စင်ကာလူ' ဆိုတဲ့ စာလုံးတွေကြောင့် ညီ့ဒေါသ
တွေ ထောင်းခနဲ ထွက်သွားရတာပါပဲ။ ဒီစာအိတ်ကို တစ်စစ် ဆွဲပြုပစ်
လိုက်ရမလား၊ မို့ရှိပစ်လိုက်ရမလား၊ ဖွင့်ဖောက်ဖတ်ကြည့်ရမလား။ ရော့
ဒါ နင်တို့ အဖော့စာဆိုပြီး သမီးနဲ့သားကို ပေးပစ်လိုက်ရမလား။ ထွက်ပြီး
သား ဆင်စွယ် ပြန်ဝင်ရှိုးထုံးစဲ မရှိသလို အမှန်းတရား စွဲဆောင်ထားတဲ့
နှုန်းသား ဒဏ်ရာတွေက ရှစ်နှစ်ကျော်ကြောလို့ အသားမှာတက်မှ သွေးစိမ်း
ရှင်ရှင်ထွက်အောင် ပြရက်လာတာမျိုးလား။ သေလောက်အောင် မှန်းတော်း
နာကြည်းတဲ့ထိ ပြရက်သွားသူကို ညီ့ မေ့ထားခဲ့တာ ကြာပါပြီ။ မေ့ပစ်
ခဲ့တာ ကြာပါပြီ။ မေ့ချင်ဟန်ဆောင်ခဲ့တာလည်း ကြာပါပြီ။ စွန့်ပစ်သွားခဲ့သူ
ကြောင့် နိစ္စရုဝေတရားတွေအောက်မှာ ညီ့ဘာဝ လမ်းပျောက်ခဲ့တာလည်း
ကြာပါပြီ။ အခပေးမှ ခန္ဓာရ ညီ့ဘာဝ ညစ်နွမ်းခဲ့တာလည်း ကြာပါပြီ။
စိတ်ဒဏ်ရာရတိုင်းသာ အသံတစ်ခါ ထွက်ကြေးဆိုလျှင် ရပ်ကွက်ထဲမှာ
ဆူညံတယ်ဆိုပြီး နှင့်ထုတ်ကြလို့ ပြေးရတဲ့ထိ ရှိခဲ့ကြမှာလည်း ကြာပါပြီလေ။
ဒါပေမဲ့ အထင်ကရ ကားမှတ်တိုင်တွေမှာ သွားစောင့်ရင်း မျှော်နေကြသူတွေ
ရောက်မလာခဲ့တဲ့ရက်တွေ များလာတာကြောင့် စိတ်လက်မကြည့်မသာနဲ့ပဲ
ဒေါသစိတ်ကို ဆူးနိမ်ပြီး စာအိတ်ကို ဖွင့်ဖောက်၊ ဖတ်ကြည့်ဖြစ်သွားတာပပါပဲ။

ညီမီမီခင်

ကိုယ် မေဘရတ္ထံ လမ်းခွဲလိုက်ပါဖြီ။

သူလည်း ဒီက စင်ကာပူနှင့်သားတစ်ယောက်နဲ့ လက်ထပ်ပြီး
ညီမှာ အခြေခံဖို့ ပြင်ဆင်နေတယ်။ ဒီစာက ကိုယ် မြန်မာပြည် ပြန်လာပြီး
ညီမီနဲ့ ပြန်ပေါင်းရနိုအတွက် ရေးတဲ့စာ မဟုတ်ဘူးနော်။ လက်ရှိ နိုင်ငံရေး
အခြေအနေတွေကြောင့် ကိုယ်လည်း မြန်မာပြည်ပြန်လာပို့ အစီအစဉ်
မရှိသေးပါဘူး။ ကိုယ့်ဘဝကိုယ် စင်ကာပူမှာပဲ ပျော်သလိုနေမယ်လို့ စဉ်းစား
ထားတယ်။ ကိုယ်တစ်ခုပဲ တောင်းဆိုချင်ပါတယ်။ သားနဲ့သမီးအပေါ်
ရှစ်နှစ်လုံးလုံး ကိုယ့်ဘက်က တာဝန်မကျခဲ့ပါဘူး။ ဒီမှာ သူနဲ့ညားပြီး
ကတည်းက ညီမီတို့မီသားစု ဘယ်လိုများ နေထိုင်စားသောက်နေကြသလဲ
လို့တောင် မမေးတဲ့ထိ ကိုယ် ရက်စက်ခဲ့တာလည်း ဝန်ခံပါတယ်။ အဲဒီ
ကိစ္စတွေအတွက် အနည်းနဲ့အများတော့ ကိုယ့်ဘက်က ပေးဆပ်ပို့ တာဝန်
ရှိပါတယ်။ အောက်မှာ ကိုယ့်ရဲ့ Fb အကောင့်နဲ့ ဖုန်းနံပါတ် ရေးထား
ပေးတယ်။ ညီမီရော Fb သုံးတယ် မဟုတ်လား။ ကိုယ့်နဲ့ ဆက်သွယ်
ချင်တယ်ဆိုရင် မက်ဆင်ရာနဲ့ပဲဖြစ်ဖြစ် ဘိုင်ဘာနဲ့ပဲဖြစ်ဖြစ် ညီမီ ဆက်သွယ်
လို့ရတယ်။ ခုလောက်ဆို သမီးကြီးလည်း အပျို့ပေါက် ဖြစ်လောက်ရော
ပေါ့။ သမီးနဲ့သားအတွက် လစဉ် ဘယ်၍ဘယ်မျှဆိုပြီး မသတ်မှတ်ဘဲ
အဆင်ပြုရင် ပြေသလို ငွေလွှာပေးမယ်လို့ စဉ်းစားထားပါတယ်။ ကိုယ့်ကို
ပြန်ဆက်သွယ်ပေးပါ ညီမီ။ ကိုယ့်ရဲ့ Fb ပရီဖိုင်ပုံက ကိုယ့်ဓာတ်ပုံပဲ
သုံးထားတယ်။ ညီမီ ရှာပြီး ဆက်သွယ်လိုက်ပါ။

သိန်းသန်းမောင်
ခေတ္တ စင်ကာပူ

theinthanmaung@gmail.com

xxxxxxxxxxxx

Phone + + + + + + +

စာဖတ်ပြီး မဲပြီးပြီးလိုက်မိတဲ့ ညီရဲမှုက်နာပြင်ဟာ ဒေါသစိတ်
အခံကြောင့် နာကျွင်နဲ့နေမှာ သေချာသလို ဆုံးရှုံးလက်လွှတ်လိုက်ရပြီးသား
လူတစ်ယောက်ဆိုက နည်းလမ်းကျတဲ့ စာသားတွေကြောင့် သားနဲ့သမီး

အတွက် ရင်ထဲမှာ ကျေနပ်သလိုဂို ဖြစ်ရတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ခဲမှန်ယူးတဲ့ စာသူငယ်လို သိန်းသန်းမောင်ရဲ့ ကတိစကားတွေကို မယုံမရဲ ဖြစ်နေဆဲပါပဲ။ ပိုပြီး သေချာအောင် အင်တာနက်လိုင်းဖွင့်ပြီး ဖုန်းနံပါတ် ရိုက်ထည့်ရင်းကပဲ ဘိုင်ဘာမှာ ရှာရ၊ သူ့ရဲ့ Fb အကောင့်ကို ရှာရပြန် တယ်။ ဘိုင်ဘာထဲ ဝင်ကြည့်တဲ့အခါမှာတော့ သူ့ဓာတ်ပုံကို တင်မထားဘဲ စင်ကာပူက ရှုပေးတရူ့၊ တင်ထားတာကို တွေ့ရပါတယ်။ သူ့ရဲ့ Fb အကောင့် ကိုတော့ တော်ရုံနဲ့ ရှာမတွေ့ခဲ့ပါဘူး။ ခပ်ပြည့်ပြည့်၊ ခပ်ဖော်မျက်နှာနဲ့ သူနဲ့ဆင်တယ်လို့ ထင်ရသူတစ်ယောက်ရဲ့ Fb အကောင့်ကို သေချာဝင် ကြည့်ဖြစ်တဲ့အခါမှာတော့ သူ ဖြစ်နေတာကို တွေ့လိုက်ရတဲ့အတွက် ညီး အဲည့်သွားရတာတော့ ဝန်ခံပါတယ်။ ပေါ်ရ ရှစ်နှစ်ဆိတဲ့ အတိုင်းအတာဟာ လူတစ်ယောက်ရဲ့ ရပ်ရည်ကို ဒီအထိ ပြောင်းလဲစေခဲ့ပြီတဲ့လား။ ဟုတ်မှာ ပါလေ။ ညီးဘဝ၊ ညီးရှုပ်ရည်နဲ့ ညီးခေါ်ကိုယ် အချိုးအစားတောင် အများ ကြီး ပြောင်းလဲသွားခဲ့ပြီပဲ ဥစ္စာ။

ညီးဟာ အရင်ညီး မဟုတ်တော့ဘူး။

လက်ရှိ ညီမီမီခင်ဟာ အရင် ညီမီမီခင်နဲ့ တမြားစီ။

ဆီနဲ့ရေလို အများကြီး ကွာခြားခဲ့ပါပြီလေ။

